

စိတ်ကျန်းမာရေးဆိုတာ

အဘယ်လော?



စိတ်မကျန်းမာစေ

ကျန်းမာခြင်းဆိုင်ရာလေ့ မရှိနိုင်ပါ

အောင်မြင်မှုလမ်း
ရပါတယ်



စိတ်ကျန်းမာရိုးဆိုးဆိုး

ခန္ဓာကိုယ်ကျန်းမာရိုးပိုင်

မြင်နိုင်ထိနိုင်ရေ အရာမဟုတ်ပါနန်း။



